



စက်မှုဝန်ကြီးဌာန

စက်မှုသတင်းလွှာ

အတွဲ(၂)၊ အမှတ်(၃)၊ ၂၀၂၃ ခုနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)

ပြည်တွင်း၌ ဆေးဝါးများလုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှဆေးဝါးကုန်ကြမ်းများ တင်သွင်း၍ ပြည်တွင်းစက်မှုလုပ်ငန်းများဖြင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museumနှင့် မြေဆိပ် ဖြေဆေး အေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ဖွင့်ပွဲအခမ်း အနားကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း တွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စက်မှု ဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါး စက်ရုံ(အင်းစိန်)မှဝန်ထမ်းများ၊ တာဝန်ထမ်း ဆောင်ဆဲနှင့်အငြိမ်းစားဆေးဝါးပညာရှင်ကြီး များ တက်ရောက်ကြသည်။ **စာမျက်နှာ ၂ ဆို့-**



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ မြေဆိပ်ဖြေဆေးအေးခဲခြောက်ထုတ်လုပ်ရေးဌာန မြေဆိပ်ဖြေဆေးထုတ်လုပ်နေမှုကို ကြည့်ရှုစဉ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း လက်ခံတွေ့ဆုံ

ကျောစိုးသို့-

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပသည့် China-ASEAN Forum on Emerging Industry အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက် **စာမျက်နှာ ၆ ဆို့-**



စပါးခွံလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

စာမျက်နှာ ၁၂ ဆို့-

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားပတ်ဒရေရှင်းနိုင်ငံ Yekaterinburg မြို့၌ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် **စာမျက်နှာ ၈ ဆို့-**

စက်မှုဝန်ကြီးဌာန၊ မိုးအမှတ်(၃၀)၊ လေယာဉာနီလမ်း၊ နေပြည်တော်၊
ဖုန်း- ၀၆၇-၃၄၀၅၀၄၂

စက်မှုဝန်ကြီးဌာနမှ (၃) လ တစ်ကြိမ် ထုတ်ဝေသည်။

မျက်နှာစာမှ -

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က BPI Pharmaceutical Museum အထိမ်းအမှတ် ကျောက်စာတိုင်အား စက်လုပ်လုပ်ငန်း လှူပေးပြီး (ပုံ) အမွှေးနံ့သာများပက်ဖျန်းပေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Feature Wall၊ Museum Directory Map ၊ မှတ်တမ်းဓာတ်ပုံ များနှင့် ပန်းချီကားများကိုကြည့်ရှုကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်

ထုတ်လုပ်လျက်ရှိမှု၊ ပြည်ပမှဆေးဝါးများ တင်သွင်းမှုကိုလျှော့ချနိုင်ရေးအတွက် ပြည်တွင်း၌ဆေးဝါးများထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ ဆေးဝါးများဈေးနှုန်း သက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ဆေးဝါး



သည်။ ထို့နောက် ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်းဦးနု စိုက်ထူခဲ့သည့် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်း အထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်ရှုလေ့လာကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က **‘BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း’** BPI Pharmaceutical Museum ကို ဖဲကြီး ဖြတ်ဖွင့်လှစ်ပေးကြသည်။ (ပုံ)

ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် Museum ရှင်းလင်း ဆောင်သို့ရောက်ရှိကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်) သို့ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ဆေးဝါးထုတ်လုပ် ရေးဆိုင်ရာအဆောက်အဦများ ပြန်လည် ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ မြေဆိပ်ဖြေဆေး များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခဲ့ မှု၊ ဆေးဝါးများထုတ်လုပ်ရာတွင် အရည် အသွေးပြည့်မီသည့်ပစ္စည်းများ အသုံးပြု

အမယ်သစ်များ ထပ်မံတိုးမြှင့်ထုတ်လုပ်လျက် ရှိမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအ တွက် စနစ်တကျဖြင့်ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထုတ် လုပ်လျက်ရှိမှု၊ BPI ဆေးဝါးထုတ်လုပ်မှုသမိုင်း ပြခန်း (BPI Pharmaceutical Museum) ၏ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ ကိုရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာ့ ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်က BPI ဆေးဝါးထုတ် လုပ်မှုသမိုင်းပြခန်းတည်ဆောက်ခဲ့မှု၊ မြေဆိပ် ဖြေဆေးအေးခဲခြောက်စက်တပ်ဆင်ဆောင် ရွက်ခဲ့မှုနှင့် မြန်မာ့ဆေးဝါးလုပ်ငန်း၏ ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းချမှုအခြေအနေများ ကိုရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း ပြီး အမှာစကားပြောကြားရာတွင် **ယနေ့ သည် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါး စက်ရုံ(အင်းစိန်)အတွက် သမိုင်းမော်ကွန်း ထိုးနိုင်ခဲ့သည့်ရက်ဖြစ်ပါကြောင်း၊ မည် သည့်လုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေ စာမျက်နှာ ၃ သို့-**



စာမျက်နှာ ၂ မှ-

မှတ်တမ်းထားရှိမှုသည် အရေးကြီးကြောင်း၊

မှတ်တမ်းတင်လုပ်ငန်းများ ဆောင်ရွက်ထားခြင်းဖြင့် မိမိတို့လုပ်ငန်းအတွက် သာမက နိုင်ငံတော်အတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ **ယင်းမှတ်တမ်းများမှတစ်ဆင့် သမိုင်းကိုသိနိုင်သကဲ့သို့ အနာဂတ်အတွက် သုံးသပ်မှုမှန်ကန်သော ဆုံးဖြတ်ချက်ထွက်ပေါ်လာစေရေးအထောက်အကူပြုမည်ဖြစ်ကြောင်း၊**

သမိုင်းကြောင်းကောင်းများရှိခဲ့သည့် ဆေးဝါးစက်ရုံတစ်ခုအနေဖြင့် မှတ်တမ်းပြတိုက်ကိုဆောင်ရွက်၍ သမိုင်းကိုထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ဂုဏ်ယူပါကြောင်း၊ သမိုင်းကိုဖော်ထုတ်လုပ်၍လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ စက်ပစ္စည်းများမှာ ခေတ်ကာလအရ ကြာမြင့်သွားပြီဖြစ်သော်လည်း အချို့မှာ ယနေ့အချိန်အထိ အသုံးပြုနိုင်သေးသည်များရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် စက်ပစ္စည်းဟောင်းများကိုနမူနာယူ၍ ထုတ်လုပ်မှုပိုင်းတွင် အထောက်အကူပြုနိုင်သည့် စက်ပစ္စည်းများကိုပြည်တွင်းမှ နည်းပညာရှင်များဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါကများ စွာအကျိုးရှိမည်ဖြစ်ကြောင်း၊ **ဆေးဝါးစက်ရုံ (အင်းစိန်) မှထုတ်လုပ်သည့် ဆေးဝါးများ၏အရည်အသွေးမှာ ခိုင်မာကောင်းမွန်ပြီးဖြစ်ကြောင်း၊ အဆိုပါရှိပြီးဖြစ်သည့် ခိုင်မာကောင်းမွန်မှုများအပေါ်အခြေခံ၍ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊** ဆေးကုသမှုနှင့်ပတ်သက်၍ နှစ်စဉ်သုတေသနလုပ်ငန်းများနှင့် ညီလာခံများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးကုသမှုများအပေါ်မူတည်၍ ဆေးဝါးများ၏အရည်အသွေးများမှာလည်း ပြောင်းလဲလာကြောင်း၊ ဆေးဝါးများ၏အရည်အသွေး တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက အာနိသင်တန်ဖိုးများမှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးတွင် ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့်ကုသခြင်းဟူ၍ သုံးပိုင်းရှိကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၏ကဏ္ဍ

မှာ ကာကွယ်ခြင်းနှင့် ကုသခြင်းပိုင်းတွင်ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံ၏မျှော်မှန်းသက်တမ်းမှာ အခြားနိုင်ငံများထက်နည်းပါးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ကျန်းမာရေးနှင့်ပတ်သက်၍ ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့်ကုသခြင်းများကို ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် အစွမ်းထက်သည့်ဆေးဝါးများကို အသုံးပြုနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အစွမ်းထက်သည့်ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆေးဝါးသုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ ပြည်တွင်း၌ ဆေးဝါးများလုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှဆေးဝါးကုန်ကြမ်းများတင်သွင်း၍ ပြည်တွင်းစက်မှုလုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အများအသုံးပြုသည့် ဆေးဝါးများကို ပြည်တွင်းလုံလောက်မှုရှိအောင်ဆောင်ရွက်ရန် လိုကြောင်း၊ တပ်မတော်ဆေးဝါးစက်ရုံများမှလည်း နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း၊ အလားတူပုဂ္ဂလိကဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများမှ ဆေးဝါးများထုတ်လုပ်နိုင်ရေးအတွက်လည်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံအကျိုးကိုကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ **နိုင်ငံတော်ပိုင် စက်မှုလုပ်ငန်းများသည် ပြည်သူများ၏သက်**

သာချောင်ချိရေးအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီး ပြည်သူများအတွက်အကျိုးရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်ပစ္စည်းများ၏အရည်အသွေးများ ကောင်းမွန်နေရန်နှင့် ထုပ်ပိုးမှုများလည်း ကောင်းမွန်ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးများသည် လူ့အသက်အတွက်တန်ဖိုးဖြစ်မရသည့်အရာများဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ ပြည်သူများအတွက် လိုအပ်သည့်ဆေးဝါးများကို ထုတ်လုပ်နေခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက်များစွာအထောက်အကူပြုသည့် စက်ရုံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဆေးဝါးပညာရှင်များ၊ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများနှင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအားလုံးကို မိမိအနေဖြင့် အသိအမှတ်ပြုမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းအတွင်း စိတ်ဝင်တစားဖြင့် လှည့်လည်ကြည့်ရှုကြပြီး (ပုံ) တာဝန်ရှိသူ



စာမျက်နှာ ၄ သို့-

စာမျက်နှာ ၃ မှ -

များ၏တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း နေ့စဉ်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနသို့ရောက်ရှိကြရာ စက်ရုံမျိုးနှင့် တာဝန်ရှိသူများက မြွေဆိပ်ဖြေဆေးထုတ်လုပ်နေမှုများကိုရှင်းလင်းတင်ပြပြီး မြွေဆိပ်ဖြေဆေးအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်နှင့်ပတ်သက်၍ စက်၏စွမ်းဆောင်ရည်များ၊ အသုံးပြုပုံများနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထုတ်လုပ်မှုနည်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြွေဆိပ်ဖြေဆေးအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ကို ခလုတ်နှိပ်၍ စတင်လည်ပတ်စေသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်) မှဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားဆေးဝါးပညာရှင်

ကြီးများနှင့်အတူ ဝန်ထမ်းစုပေါင်းစားရိပ်သာ၌ နေ့လယ်စာကိုသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့ဆေးဝါးလုပ်ငန်း BPI သည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းကပင် အရည်အသွေးပြည့်ဝသည့်ဆေးဝါးများကိုထုတ်လုပ်ခဲ့ပြီး ယခုအချိန်အထိ နာမည်ကောင်းဖြင့်ကျော်ကြားလျက်ရှိကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI မှထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးအပါအဝင် အခြားသောဆေးဝါးမျိုးစုံတို့သည် လူတို့၏အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရောဂါဘယများမှကာကွယ်ခြင်းနှင့် ကုသခြင်းတို့ကို စွမ်းဆောင်ပေးနိုင်ပြီး လူသားတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေသဖြင့် မွန်မြတ်သည့်အလုပ်တစ်ခုလည်းဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI အနေဖြင့် ရှိပြီးဖြစ်သည့် အရည်အသွေးကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမှလည်း ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးဝါးပညာရှင်ကြီးများ၏ လက်ဆင့်ကမ်းမျှဝေမှု၊ မျိုးဆက်သစ်ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ပင်ဖြစ်သဖြင့် မိမိအနေဖြင့် များစွာချီးကျူးအသိအမှတ်ပြုပါကြောင်း၊ နောင်တွင်လည်းယခုထက်ပို၍ နိုင်ငံအကျိုးပြည်သူလူထုတို့၏အကျိုးကို ဆက်ထပ်ထမ်းပိုးဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်) မှဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားဆေးဝါးပညာရှင်ကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

မြန်မာ့ဆေးဝါးလုပ်ငန်းBPI ကို ၁၉၅၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အထိမ်းအမှတ်ကျောက်တိုင်ကိုစိုက်ထူခဲ့ပြီး ၁၉၅၈ ခုနှစ် ဧပြီလ

၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမောင်က ဗမာနိုင်ငံဆေးဝါးစက်ရုံ (Burma Pharmaceutical Industry, BPI) အမည်ဖြင့်ဖွင့်လှစ်ခဲ့ပြီး ဆေးဝါး ၄၁ မျိုးနှင့် ကပ်ရောဂါကာကွယ်ဆေးခြောက်မျိုးတို့ကို စတင်ထုတ်လုပ်ခဲ့သည်။ မြန်မာ့ဆေးဝါးလုပ်ငန်း BPI အနေဖြင့် အရည်အသွေးအာနိသင် ထက်မြက်သည့်ဆေးဝါးများကို သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ခေတ်အဆက်ဆက်ထုတ်လုပ်ရောင်းချခဲ့ကာ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးထုတ်လုပ်မှုအခန်းကဏ္ဍကို ဦးဆောင်လျက်ရှိပြီး မြန်မာ့ဆေးဝါးလုပ်ငန်း BPI မှ လူ့စွမ်းအားအရင်းအမြစ်ကိုအခြေပြု၍ ဆေးဝါးစက်ရုံ (အင်းစိန်) သုတေသနဌာန၊ ဆေးဝါးစက်ရုံ (ရွာသာကြီး)၊ ဆေးဝါးစက်ရုံ (အင်ရောင်း)၊ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲ (မှော်ဘီ)၊ မြင်းမွေးမြူရေးစခန်း (မြစ်ခြေ)၊ ဆေးဝါးစက်ရုံ (ပြင်ဦးလွင်)၊ တပ်မတော်ဆေးဝါးစက်ရုံ (မှော်ဘီ)၊ မြင်းမွေးမြူရေးစခန်း (ရန်ပယ်)၊ မြင်းမွေးမြူရေးစခန်း (ဟဲဟိုး)၊ ဆေးဝါးစက်ရုံ (စစ်ကိုင်း)နှင့် ဆေးဝါးတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့ကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှတ်ကြားချက်အရ BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းကို တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ၏နိုင်ငံပိုင်စက်ရုံအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် ခေတ်အဆက်ဆက်ဆေးဝါးထုတ်လုပ်မှုအတွေ့အကြုံများ၊ စက်ပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များ၊ မှီငြမ်းအသုံးပြုသော ဆေးကျမ်းကြီးများ၊ လူ့စွမ်းအားအရင်းအမြစ်အခြေပြု ဖွံ့ဖြိုးတိုးတက်လာမှုများ၊ တန်ဖိုးရှိသောသမိုင်းဖြစ်ရပ်များအား ထိန်းသိမ်းရန်နှင့်နောင်လာနောက်သားများ သိရှိလေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ **သတင်းစဉ်**

စက်မှုဝန်ကြီးဌာန MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ဒေသဆိုင်ရာအေဂျင်စီများ၏စုပေါင်းအင်အားနှင့် လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီ သန်းသည် ရန်ကုန်တိုင်းဒေသကြီး အသေး စား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များကို ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက **နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရန်ကုန် တိုင်းဒေသကြီးသို့ နှစ်ကြိမ်လာရောက် ၍ MSME လုပ်ငန်းရှင်များ နှင့်တွေ့ဆုံရာ တွင် နိုင်ငံစီးပွားရေးအတွက် အထောက် အကူဖြစ်စေမည့် MSME လုပ်ငန်းများ ကို အားပေးဆောင်ရွက်ပြီး လိုအပ်သည့် နည်းပညာနှင့်ရင်းနှီးငွေများအား ပံ့ပိုး ပေးနိုင်ရေးဆောင်ရွက်ရန်၊ MSME မှ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးဖြင့် (Value Added) ထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပဈေးကွက်များတွင် ရောင်းချနိုင် ရေးဆောင်ရွက်ပေးရန်၊ စိုက်ပျိုးမွေးမြူ ရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များကို အောင်မြင်စွာဆောင်ရွက်နိုင် ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ကောင်းမွန်မှုထုတ်ပေးရန် လမ်းညွှန် မူပြုခဲ့ပါကြောင်း၊** ရန်ကုန် တိုင်းဒေသကြီး MSME အေဂျင်စီ အပါအဝင် ဒေသဆိုင်ရာအေဂျင်စီများအနေ ဖြင့် MSME လုပ်ငန်းများ မှတ်ပုံတင်ခြင်း ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်၍ အေဂျင်စီ၏လုပ်ငန်းဆောင်ရွက်ချက်များ အား လစဉ်လုပ်ငန်းကော်မတီသို့ အစီရင်ခံ စာတင်ပြရန်နှင့် လုပ်ငန်းကော်မတီမှပတ်

ကော်မတီသို့ စုစည်းသုံးသပ်တင်ပြအစီရင် ခံသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီအနေဖြင့် တိုင်းဒေသကြီး အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာတွင် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏လမ်းညွှန်မှုနှင့်အညီ ဗဟို MSME အေဂျင်စီနှင့်ညှိနှိုင်းပေါင်းစပ် ပြီးဆောင်ရွက်ရန်နှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ဒေသ

MSME Web Portal ဆိုင်ရာကိစ္စရပ်များ၊ ချေးငွေရရှိရေးကိစ္စရပ်များကို ရှင်းလင်းတင် ပြကြပြီး တက်ရောက်လာသူများက ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ် စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင် ရွက်မည့်အစီအမံများကို ပိုင်းဝန်းဆွေးနွေး ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက MSME ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ ကဲ့သို့ မူဝါဒချမှတ်ပေးသည့်အဖွဲ့အစည်း



ဆိုင်ရာအေဂျင်စီများ၏ စုပေါင်းအားနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင် စီ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး အသေး စား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှုအခြေအနေ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများက အသေးစား၊ အငယ်စားနှင့်အ လတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဆိုင်ရာကိစ္စရပ်များနှင့်

များနှင့်အဆိုပါမူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်နေသည့် ဒေသဆိုင် ရာအေဂျင်စီများအကြား တွေ့ဆုံဆွေးနွေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် မှသာ MSME ဖွံ့ဖြိုးရေးကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရလဒ်ကောင်း များ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ စက်မှု ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပံ့ပိုးပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကိုယ်စား လှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့်ပေါင်း စပ်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လည်း ပိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

သတင်းစဉ်

မျက်နှာစာမှ -

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပသည့်

China-ASEAN Forum on Emerging Industry အခမ်းအနားသို့

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်



စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်၍ စက်မှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာတစ်ဦးတို့ အဖွဲ့ဝင်အဖြစ် လိုက်ပါသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှု၊ သတင်းအချက်အလက် နှင့်နည်းပညာဝန်ကြီးဌာန ကကြီးမှူး၍ ကွမ်တုံးပြည်နယ် ရုန်းကျန်းမြို့တွင် ဇူလိုင်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပသည့် China-ASEAN Forum on Emerging Industry သို့ တက်ရောက်ရန် အတွက် ဇူလိုင်လ ၂ ရက်နေ့ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် စက်မှုပေါင်းဆောင်ရွက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါဖိုရမ်၌ ‘ထွန်းသစ်စက်မှုလုပ်ငန်းများ၌ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အရေးပါသည့်ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုနှင့်မျှဝေမှု’ (Openness, Inclusiveness, Coordination and Sharing for Practical Cooperation in Emerging Industries)

ခေါင်းစဉ်ဖြင့် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်အီလက်ထရွန်နစ်ဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးကြမည်ဖြစ်ပြီး ယင်းဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် တရုတ်-အာဆီယံစက်မှုလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်နိုင်ခြင်း၊ စိတ်ကူးသဘောထားအမြင်ချင်းဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

ဖိုရမ်သို့ ကွမ်တုံးပြည်သူ့အစိုးရသက်ဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံစက်မှုနှင့်သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကော်မရှင်များမှတာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှသံအမတ်ကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စက်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စက်မှုကျွမ်းကျင်သူများနှင့် သုတေသနပညာရှင်များ တက်ရောက်ကြမည်ဖြစ်သည်။

ဆက်လက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင်

BYD အမျိုးအစား လျှပ်စစ်အသုံးပြုမော်တော်ယာဉ်များ (EV) ထုတ်လုပ်လျက်ရှိသည့် စက်ရုံသွားရောက်လေ့လာကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အာရှပစိဖိတ်အရောင်းဌာန မန်နေဂျာ Ms. Gillian Li BIN မှ BYD မော်တော်ယာဉ်များ စတင်ထုတ်လုပ်ခဲ့သည့်အခြေအနေ၊ လက်ရှိလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု၊ ဈေးကွက်ရရှိမှုနှင့် လျှပ်စစ်အသုံးပြုမော်တော်ယာဉ် (EV) များထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး BYD အမျိုးအစားမော်တော်ယာဉ်များ ထုတ်လုပ်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုလေ့လာသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်အတူ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် K Star စက်ရုံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စက်ရုံဆိုင်ရာအချက်အလက်များ၊ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများထုတ်လုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း

စာမျက်နှာ ၇ သို့-

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း

ဆေးဝါးစက်ရုံ (အင်းစိန်) အား စစ်ဆေးခြင်းနှင့်

(၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်ရန် ရုရှားပက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ (အင်းစိန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာန အစည်းအဝေးခန်းမ၌ စက်ရုံမှူးက မြွေဆိပ်ဖြေဆေးအေးခဲခြောက် များ စတင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခဲ့မှု၊ ထုတ်လုပ်နေမှုနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် စက်ပစ္စည်းများထပ်မံဖြည့်တင်း တပ်ဆင်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အေးခဲခြောက်ခံစက် (Freeze Dryer) အထိုင်ချတပ်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ မြန်မြန်ဆန်ဆန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ စက်ပစ္စည်းများအထိုင်ချတပ်ဆင်ခြင်းလုပ်ငန်း အချိန်မီပြီးစီးမှသာ ကျေးလက်နေပြည်သူများ မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုမရှိစေရေးအတွက် မြွေဆိပ်ဖြေဆေးများကို ပိုမိုထုတ်လုပ်ဖြန့်ဖြူး



ပေးနိုင်မည်ဖြစ်၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ ထို့ပြင် ပြည်သူများအတွက် လိုအပ်သောအခြေခံဆေးဝါးများ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးကုန်ကြမ်းများနှင့် စက်အရန်ပစ္စည်းများကို ပြည့်စုံအောင် ဝယ်ယူဖြည့်တင်းထားရန်နှင့် ဈေးကွက်ကိုမျက်ခြည်မပြတ် လေ့လာစောင့်ကြည့်သုံးသပ်ရန်၊ ဆေးဝါးထုတ်လုပ်သည့် နည်းပညာများ အစဉ်အမြဲတိုးတက်နေစေ

ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို စီမံချက်များရေးဆွဲဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မြွေဆိပ်ဖြေဆေးအေးခဲခြောက်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် Freeze Dryer တပ်ဆင်နေမှုနှင့် မြွေဆိပ်

စာမျက်နှာ ၈ သို့-

စာမျက်နှာ ၆ မှ-

ဆွေးနွေးပြီး နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၅ ရက်နေ့တွင် Parallel Forum ဖြစ်သော China-ASEAN Sub-Forum on NEV Industry Cooperation အခမ်းအနားသို့ တက်ရောက်သည်။ ဆွေးနွေးပွဲ၌ တရုတ်-အာဆီယံစက်မှုဝန်ကြီးအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို လိုက်ပါဆောင်ရွက်သွားခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွင် လိုအပ်သော ထွန်းသစ်စက်မှုလုပ်ငန်းများအတွက် အခြေခံကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း၊

လျှပ်စစ်ကားများတွင်လိုအပ်သော Charging Station များနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် အသိပညာမျှဝေခြင်းများနှင့် လျှပ်စစ်ကားများထုတ်လုပ်ရောင်းချဖြန့်ဖြူးရာတွင်လည်း ကောင်းမွန်သောဝန်ဆောင်မှုများပေး၍ ဆောင်ရွက်နေကြောင်းနှင့် လျှပ်စစ်ကားများအတွက် လက်ရှိစီမံဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်နည်းပညာနှင့်ပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းတင်းဆွေးနွေးကြသည်။

အဆိုပါဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာဆီယံနိုင်ငံများ၏ လျှပ်စစ်အသုံး

ပြုမော်တော်ယာဉ်များ (EV) အတွက် နှစ်ရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်နေမှုအခြေအနေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် လျှပ်စစ်အသုံးပြုမော်တော်ယာဉ်များ တင်ပို့ရောင်းချမှုသည် ကမ္ဘာတွင်ပထမအဖြစ် ရပ်တည်နေမှုအခြေအနေ၊ Charging Station များတည်ဆောက်မှုနှင့် Charging ဆောင်ရွက်မှု နည်းပညာရပ်များကို အကျယ်တဝင့်လေ့လာသိရှိခဲ့ရသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၆ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

မဟာနာမ -

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက Yekaterinburg မြို့သို့ ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် Yekaterinburg မြို့၌ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဘီလာရုဇ် ကာဇက်စတန်၊ အာမေးနီးယား၊ ဂျာမနီ စတန်၊ ဥဘတ်ကစ်စတန်၊ တာဂျစ်ကစ်စတန်၊ သီရိုလင်္ကာ၊ အီသီယိုးပီးယား၊ ဇင်ဘာဘွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘီလာရုဇ်နှင့်ကာဇက်

စတန်နိုင်ငံတို့မှ ဝန်ကြီးချုပ်များက အမှာစကားပြောကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Sustainable Manufacturing Strategies of Renewal ခေါင်းစဉ်ဖြင့် ဆွေးနွေးသော Panel Discussion သို့ တက်ရောက်ပြီး Moderator က မေးမြန်းသည့် Building Economic Relations and Protecting your Own Manufacturer နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသားများ၏ သက်သာချောင်ချိရေးအတွက်ဦးတည်ကာ ပြည်တွင်းထုတ်လုပ်မှုများကို တိုးမြှင့်ပြုလုပ်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲရန်လုံလောက်သည့်အပြင် ပိုလျှံလာပါက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုများပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် ရုရှားဖက်

စာမဟာနာ ၉ သို့-



စာမဟာနာ ၇ မှ-

ဖြေဆေးများ ထုတ်လုပ်နေသည့်နည်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့၌ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယအမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီးဌာနမှစက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသ

ကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ကော်ပိုရေးရှင်း Rostec မှ မြန်မာပြည်ကိုယ်စားလှယ်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Denis V. Manturovi Yekaterinburg မြို့တော်ဝန်တို့နှင့်တွေ့ဆုံ၍ သံမဏိထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အဆိုပါကုန်စည်ပြပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင်ကော်ပိုရေးရှင်း "Rostec"၊ "KAMZ" JSC၊ "GAZ" Group၊ "AVTOVAZ" JSC ၊ နိုင်ငံပိုင်ကော်ပိုရေး

ရှင်း "Rosatom"၊ "Transmashholding" JSC၊ "Kasperskiy Laboratory" JSC၊ "Severstal" PJSC၊ "Rosseti" PJSC များအပါအဝင် ကုမ္ပဏီ ၆၀၀ ကျော်ပါဝင်ပြသကြောင်း၊ ထို့ပြင် စီးပွားရေးအစီအစဉ်၌ "Digital Manufacturing"၊ "Industrial Innovations"၊ "Industrial Development"၊ "Metropolitan Technologies"၊ "Labour Efficiency"၊ "Financing of Manufacturing"၊ "New Mobility"၊ "Chemical Industry"၊ "ENG in Industry"၊ "Educational Solutions in Industry"၊ "ENG in Industry"၊ "Educational Solutions in Industry"၊ "Food Tech/Agri Tech" စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲပေါင်း ၁၀၀ ကျော်ကို ထည့်သွင်းကျင်းပသွားကြောင်း သိရသည်။

သတင်းစဉ်

စာမျက်နှာ ၈ မှ -

ဒရေရှင်းနိုင်ငံနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာဝသယံဇာတပေါကြွယ်မှု၊ အထူးအားဖြင့် သံရိုင်းများထုတ်ယူနိုင်မှု အခြေအနေတူညီမှုများစွာရှိကြောင်း၊ ထို့ကြောင့် သံမဏိထုတ်လုပ်ရေးသည်လည်း အလေးပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံက လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှအကူအညီများပေးအပ်လျက်ရှိကြောင်း၊ သံမဏိစက်ရုံစီမံကိန်းတည်ဆောက်မှုလုပ်ငန်းများ ပြီးမြောက်၍ စတင်လည်ပတ်နိုင်ပါက ပြည်တွင်းသံမဏိလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ပြည်ပမှသံမဏိတင်သွင်းမှုများ လျော့ချနိုင်မည်ဖြစ်ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုခန့်မှစတင်၍ မြန်မာလူငယ်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များတွင် အင်ဂျင်နီယာဘာသာရပ်များ၊ လေကြောင်း၊ ရေကြောင်းအင်ဂျင်နီယာဘာသာရပ်များနှင့် အခြားသောဘာသာရပ်များစွာတို့ကို သင်ယူတတ်မြောက်စေရန် ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါကြောင်း၊ အဆိုပါလူငယ်များသည် ယခုအချိန်တွင် သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ စွမ်းရည်ပြည့်ဝစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြပြီး နိုင်ငံ၏လိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းလျက်ရှိကြောင်း၊ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးဆိုင်ရာအကူအညီဖြင့် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးနိုင်ခဲ့၍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ချပေးနိုင်ခဲ့သည်ဟုပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း စဉ်ဆက်မပြတ်တိုးတက်နေသော စက်မှုနိုင်ငံအဖြစ်သို့ပြောင်းလဲနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းရှိအခြေအနေများသာမက ပြည်ပအခြေအနေများ၏ လွှမ်းမိုးမှုများစွာရှိသည်ကိုလည်း ဖြည့်စွက်ပြောကြားလိုပါ

ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှလက်ရှိ ဆောင်ရွက်လျက်ရှိသည့် စက်မှုလုပ်ငန်းဆိုင်ရာကိစ္စရပ်များသည် မြန်မာနိုင်ငံအတွက်လည်း အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Sverdlovsk Region Governor က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Denis Manturov၊ နိုင်ငံတကာမှဝန်ကြီးများ၊ သံတမန်များနှင့်အတူ တက်ရောက်ခဲ့ပြီး ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရက်ကတ်ထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပသည့် INNO - PROM International Industrial Exhibition သို့တက်ရောက်၍ ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် ထုတ်ကုန်များ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။(ပုံ)



ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဒဲနစ်မန်ဒူးရော့ဖ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသည့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အထူးသဖြင့် သံမဏိထုတ်လုပ်ရေး၊

ဆေးဝါးဆိုင်ရာပူးပေါင်းထုတ်လုပ်ရေး၊ ချည်မျှင်နှင့်အထည်ထုတ်လုပ်ရေး၊ ဘိလပ်မြေထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းကိရိယာများထုတ်လုပ်ရေး၊ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းများရှာဖွေနေမှုနှင့်ရုရှား-မြန်မာ နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexey V.Gruzdev ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကဌာန ညွှန်ကြားရေးမှူး Nosov Sergey Sergeevich၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းနှင့်အကြီးစားအင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူး Piven Valery Vyacheslavovich၊ ဒုတိယဝန်ကြီးချုပ်၏လက်ထောက် Alexey A.Mednikov၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Kaza-

daev Vladimir Sergeevich နှင့်မြန်မာကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ယီယာကီရင်ဘတ်မြို့ရှိ Ural State Mining University ၏ဘူမိဗေဒပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ

စာမျက်နှာ ၉ မှ -

ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ခေတ်အဆက်ဆက်မှ ဘူမိဗေဒဆိုင်ရာစွန့်ဦးရှာဖွေတွေ့ရှိမှုများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာမှုနှင့် Ural ဒေသတွက် အဖိုးတန်သတ္တုရိုင်းများကိုလိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဆိုပါမြို့ရှိ Museum complex of military and civil equipment of the Ural Mining and Metallurgical Company ၌ ခင်းကျင်းပြသထားသည့် ဒုတိယကမ္ဘာစစ်အတွင်းအသုံးပြုခဲ့သော သစ်သားကိုယ်ထည်တိုက်လေယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်များ၊ တင့်ကားများ၊ သင်္ဘောများနှင့် ရှေးယခင်ကအသုံးပြုခဲ့ကြသည့် ရေနွေးငွေ့သုံး မီးရထားများကိုသွားရောက်ကြည့်ရှုလေ့လာသည်။

ယင်းနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ယီကာကျီရင်ဘတ်မြို့ရှိ Stone-crafting House by Alexey Antonov ကျောက်ဆစ်အနုပညာပြခန်းသို့ သွားရောက်ပြီး ရှေးဟောင်းတိရစ္ဆာန်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ကမ္ဘာဒေသအနှံ့အပြားမှစုဆောင်းထားသည့် အမျိုးစုံသောကျောက်များ၊ ထုဆစ်ပြုလုပ်ထားသော အရွယ်အစားမျိုးစုံကျောက်ဆစ်ပန်းပုများ၊ ရုရှားနိုင်ငံ၏ရှေးအကျဆုံးတူးဖော်ရရှိထားသည့် ရွှေများနှင့် ကျောက်သားပန်းချီကားချပ်များကို ကြည့်ရှုလေ့လာခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား



စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဒဲနစ်မန်ဒူးရော့ပ်ဦးစီးသည့်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ်။

မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံကော်ပိုရေးရှင်း Rosetec မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့သို့ရောက်ရှိနေစဉ်အတွင်း (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ခင်းကျင်းပြသထားသည့်စက်မှုထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို လှည့်လည်ကြည့်ရှုလေ့လာခြင်း၊ Sustainable Manufacturing Strategic of Renewal ခေါင်းစဉ်ဖြင့်ဆွေးနွေးသော Panel Discussion သို့တက်ရောက်၍ Building Economic Relations and Protecting your Own Manufacturer နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ Sverdlovsk Region Governor မှတည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr.Denic Manturov၊ နိုင်ငံတကာမှဝန်ကြီးများ၊ သံတမန်များနှင့်

အတူ တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင်ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဒဲနစ်မန်ဒူးရော့ပ်ဦးစီးသည့်ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားတွေ့ဆုံခြင်း၊ ယီကာကျီရင်ဘတ်မြို့ရှိ Ural State Mining University ၏ ဘူမိဗေဒပြခန်း၊ Museum complex of military and civil equipment of the Ural Mining and Metallurgical Company နှင့် Stone-crafting House by Alexey Antonov ကျောက်ဆစ်အနုပညာပြခန်းတို့ကို ကြည့်ရှုလေ့လာခြင်း၊ စဗျလေ့ပ်စ်ခ်ဒေသ၏ နိုင်ငံတကာစီးပွားရေးဆက်သွယ်ဆောင်ရွက်မှုဝန်ကြီးဌာန ဝန်ကြီး မစ္စတာဗျချီးစ်လာ့စ်လာရင် ဦးဆောင်သောဒေသအစိုးရအဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သံ၊ သံမဏိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကူအညီပေးရေးနှင့် လေ့ကျင့်သင်ကြားပေးရေးကိစ္စရပ်များ၊ သံသတ္တုရိုင်းများ ရှာဖွေတူးဖော်ရေးကိစ္စရပ်များ၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ပွဲဖြုတ်တက်ရေစုံရပ်ကျင်းပ



မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ပွဲဖြုတ်တက်ရေစုံရပ်ကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၀) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖိုရမ်သို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr.Ouyang Daobling၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းဒေသမှကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက **ဒစ်ဂျစ်တယ် နည်းပညာများသည် MSME များအတွက် ကြီးမားသောအခွင့်အလမ်းများကို ပေးစွမ်းနိုင်ပြီး ၎င်းတို့၏လုပ်ငန်းများကို ချဲ့ထွင်ခြင်း၊ ဈေးကွက်အသစ်များသို့ တိုးချဲ့ခြင်းများကို လွယ်ကူချောမွေ့စေကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒစ်ဂျစ်တယ်ဈေးကွက်**

ကို ပိုင်နိုင်စွာဆောင်ရွက်နိုင်လျှင် ဈေးကွက်သစ် (သို့မဟုတ်) ဈေးကွက်ဝေစုပိုမိုရရှိမည့်အပြင် ကမ္ဘာ့အနှံ့ရှိ ဝယ်ယူသုံးစွဲသူများနှင့် အချိန်တိုအတွင်း လွယ်လင့်တကူဆက်သွယ်ရောင်းချနိုင်မည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr.Ouyang Daobling က လွန်ခဲ့သည့် ခုနစ်နှစ်ခန့်မှစတင်ခဲ့သော မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ MSME များ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် ယနေ့ကျင်းပသည့်ဖိုရမ်မှ မိမိတို့နိုင်ငံရှိ MSME များ၏ Digital အသုံးပြုမှုကို ပိုမိုမြှင့်တင်နိုင်ရေး နည်းလမ်းကောင်းနှင့်အတွေးအမြင်များ ဖလှယ်နိုင်မည်ဟုမျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများအကြား တည်ငြိမ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အပြန်အလှန်ယှဉ်ကျေးမှုဖလှယ်နိုင်ရေး စသည့်မဏ္ဍိုင် (၃) ရပ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဖိုရမ်သို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ အဆိုပါဖိုရမ်တွင် E-Business ပုံစံများနှင့် သဘောတရားများ၊ MSME များ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲမှုအလေ့အကျင့်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် မဟာဗျူဟာနှင့်စီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲရန် နည်းပညာလိုအပ်မှု၊ မဲခေါင်-လန်ချန်းဒေသတွင်းရှိနိုင်ငံများတွင် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲရန် အဆင်သင့်ရှိရမည့်အချက်များ၊ ဒစ်ဂျစ်တယ်ဆန်းသစ်ခြင်းနှင့် ပြောင်းလဲခြင်းများအတွက် မဲခေါင်-လန်ချန်းဒေသတွင်းရှိ MSME များ၏ကောင်းမွန်သည့်အလေ့အကျင့်များ၊ MSME များ၏ဒစ်ဂျစ်တယ်စီးပွားရေးစနစ်မြှင့်တင်နိုင်ရန် အလိုအပ်ဆုံးသော ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲရန် တွေ့ကြုံရမည့်စိန်ခေါ်မှုများကို နှစ်ရက်ကြာဆွေးနွေးမည်ဖြစ်ကြောင်းနှင့်အုပ်စုများဖွဲ့၍ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲမှုအစီအမံများရေးဆွဲခြင်း၊ ဖိုရမ်မှထွက်ရှိလာသည့်ရလဒ်များနှင့်ပတ်သက်၍လည်း ပြန်လည်ဆွေးနွေးသုံးသပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

စပါးခွဲလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

စပါးခွဲလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ပုံ)

ဌာနတို့ပူးပေါင်းပြီး Gasifier ဆိုင်ရာနည်းပညာများဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် ‘စပါးခွဲလောင်စာသုံး Gasifier နည်းပညာဆိုင်ရာကော်မတီ {Technical Committee}’ နှင့် ‘စပါးခွဲလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ

သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များ၊ ဗဟုသုတများ၊ အတွေ့အကြုံများကိုအခြေခံ၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက



အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဉာဏ်ထွန်း၊ ဒေါက်တာချာလီသန်းနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးအေးကျော်၊ ဦးရင်မောင်ညွန့်နှင့်ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဝန်ကြီးဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ စက်မှုဝန်ကြီးဌာနမှတာဝန်ခံ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီး

ဆက်ကော်မတီ’ တို့ကိုဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ဓာတုအင်ဂျင်နီယာအထူးပြုဘာသာရပ်ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းချက်အရ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ Gasifier လုပ်ငန်းအဖွဲ့ (MEngC-Gasifier Working Group-MGWG) ကိုပညာရှင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးနှင့်ထုတ်လုပ်မှုတိုးမြှင့်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူပြုမည့်လုပ်ငန်းစဉ်များဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆွေးနွေးရရှိသည့်နည်းပညာများကို Gasifier ထုတ်လုပ်သုံးစွဲသူများအား ဆက်လက်ဖြန့်ဝေပြီး Biomass မှတစ်ဆင့်လျှပ်စစ်ထုတ်လုပ်သုံးစွဲသည့်လုပ်ငန်းများအပြင် စီးပွားဖြစ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများကို တစ်ပါတည်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်

Gasifier နှင့်ပတ်သက်၍ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်ကျင်းပခဲ့ပြီး ဆောင်ရွက်ရန်လိုအပ်သည့်အချက် (၃) ချက် ချမှတ်ခဲ့ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်ကင်းရှင်းသည့် စပါးခွဲလောင်စာသုံး Gasifier များအသုံးပြုမှု ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် နည်းပညာပိုင်းဆိုင်ရာနှင့်လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် Gasifier အသုံးပြုမှုနည်းပညာနှင့်စပ်လျဉ်း၍ SOP (မူကြမ်း) ရေးဆွဲထားပြီး ကုန်ကြမ်းအသုံးပြုမှု၊ ဓာတ်ငွေ့ထုတ်စာမျက်နှာ ၁၃ သို့-

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်ဒေါက်တာသက်ခိုင်ဝင်း ဆေးဝါးစက်ရုံသမိုင်းပြခန်းအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် စက်မှုဝန်ကြီးဌာနနှင့်

ကြည့်ရှုစစ်ဆေးသည်။ ဦးစွာအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက (ပုံ) ကျန်းမာ

ထုတ်လုပ်မှုသမိုင်းပြခန်း (BPI Pharmaceutical Museum) ဖွင့်လှစ်ခြင်းဖြင့် BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းသို့ လေ့လာ



ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ (အင်းစိန်) ဝင်းအတွင်း တည်ဆောက်ထားရှိသည့် ဆေးဝါးစက်ရုံသမိုင်းပြခန်းသို့ သွားရောက်

ရေးဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာန၏ ထုတ်ကုန်များကို အဓိကသုံးစွဲသူ (Main Customer) ဖြစ်သည့်အတွက် ဆေးဝါးစက်ရုံ (အင်းစိန်) သို့အထူးဖိတ်ကြား၍ ဆေးဝါးစက်ရုံ၏လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြသခြင်းဖြစ်ကြောင်း၊ ဆေးဝါး

ရေးလာရောက်ကြည့်ရှုကြသည့် ပြည်သူများ၊ တက္ကသိုလ်မှကျောင်းသား ကျောင်းသူများအား ဆေးဝါးများနှင့်ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေပေးနိုင်ခြင်းနှင့် သုတေသနလုပ်ငန်းများအတွက်

စာမျက်နှာ ၁၄ သို့-

စာမျက်နှာ ၁၂ မှ-

လွှတ်မှုလျော့နည်းသက်သာစေရေး စီမံဆောင်ရွက်မှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအစီအစဉ်တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်များက တိုင်းဒေသကြီးအတွင်း စပါးခွံလောင်စာသုံး Gasifier များသုံးစွဲနေမှု၊ ပတ်ဝန်းကျင်လေထု၊ ရေထု၊ မြေထုပျက်စီးမှုမရှိစေရေး အဖွဲ့များဖွဲ့စည်း၍စစ်ဆေးကြပ်မတ်နေမှု၊ သုံးစွဲသူများတိုးတက်မြင့်မားရေးအတွက် ကူညီပံ့ပိုးပေးနေမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီး

ဌာန ဒုတိယဝန်ကြီးက Gasifier နည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့က Gasifier နည်းပညာဆိုင်ရာများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Gasifier ဆိုင်ရာဆောင်ရွက်ချက်များ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စပါးခွံလောင်စာသုံး နည်းပညာဆိုင်ရာကော်မတီဖွဲ့စည်းမှုနှင့်ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ Gasifier Working Group မှ Gasifier ဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ရန်ကုန်နည်းပညာတက္ကသိုလ်

ပါမောက္ခချုပ်က သုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန်နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။ ထို့နောက်တက်ရောက်လာသူများက နိုင်ငံစီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သောလျှပ်စစ်ဓာတ်အားရရှိရန် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် Gasifier များတပ်ဆင်အသုံးပြုလျှင် လိုက်နာရမည့်အချက်များ၊ နည်းပညာလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်မည့်ကိစ္စရပ်များ၊ ပြည်သူများကျန်းမာရေးထိခိုက်မှုမရှိစေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

စာမျက်နှာ ၁၃ မှ

အထောက်အကူပြုစေခြင်း၊ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် စက်ရုံ၏ကြီးမားသောအစဉ်အလာနှင့် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ပညာရှင်များ၏ ဆောင်ရွက်ခဲ့မှုများကို လက်ရှိဝန်ထမ်းများအနေဖြင့် ဂုဏ်ယူတန်ဖိုးထားစိတ်များပေါ်ပေါက်လာ၍ ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေခြင်း စသည့် ကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း၊ BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးဝါးတက္ကသိုလ်များအတွက် သုတေသနဆိုင်ရာ လေ့လာရေးပြခန်းတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ဆေးဝါးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးက BPI ဆေးဝါးစက်ရုံသမိုင်းပြခန်း (BPI Pharmaceutical Museum) တည်ဆောက်ခဲ့မှုနှင့် မြေဆိပ်ဖြေဆေးအေးခဲခြောက်စက် (Freeze Dryer Machine) တပ်ဆင်ဆောင်ရွက်ခဲ့မှုကိုရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးဆေးဝါးနှင့်ဆက်စပ်ပစ္စည်းလိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းကို စက်မှုဝန်ကြီးဌာနမှဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သောဆေးဝါးများသည် အရည်အသွေးကောင်းမွန်သည့်အပြင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်၍ အဓိကဝယ်ယူသုံးစွဲလျက်ရှိကြောင်း၊ ဆေးဝါးစက်ရုံများမှ ခေတ်မီ၍အာနိသင်ပြည့်ဝသည့် ဆေးဝါးများထုတ်လုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနရှိ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြခန်းအတွင်း၌ ယခင်ကပြည်သူလူထုအတွက် လိုအပ်သောဆေးဝါး

များ ထုတ်လုပ်ခဲ့သည့်စက်ပစ္စည်းကိရိယာများခင်းကျင်းပြသထားမှု၊ မြေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာန၊ ပဋိဇီဝထိုးဆေးထုတ်လုပ်ရေးဌာန (CEO Plant) နှင့်ခေတ်မီသိုလျောင့်ရုံ (ASRS Warehouse) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (ပုံ)



မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှစ်ပတ်လည်အခမ်းအနားသို့ ဆေးဝါးစက်ရုံ (အင်းစိန်)၌ကျင်းပရာ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာ့ဆေးဝါးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်သည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းဆေးဝါးစက်ရုံဖွံ့ဖြိုးတိုးတက်လာပါက ပြည်ပမှသွင်းကုန်အစားထိုးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်စေခြင်းနှင့် နိုင်ငံခြားငွေသုံးစွဲမှုလျော့ကျစေခြင်းသာမက နိုင်ငံ၏အသားတင်ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ကိုမြှင့်တင်လာမည်ဖြစ်ပြီး ဆေးဝါးစက်ရုံများအတွက် လိုအပ်သည့်ထုပ်ပိုးပစ္စည်းများကို အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်း (MSME) များမှထုတ်လုပ်ပေးခြင်းဖြင့် MSME များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်နေသောဆေးဝါးများဖူလုံစေရေးအတွက်လည်း ပိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက အသင်း၏လုပ်ငန်းတာဝန်၊ အသင်းဝင်စက်ရုံများအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ အသင်းဝင်စက်ရုံများအချင်းချင်း လိုအပ်ချက်များ

ကို အပြန်အလှန်ဖြည့်ဆည်းပေးနေမှု၊ နည်းပညာဖလှယ်နိုင်ရေးအတွက် ဆွေးနွေးပွဲများကျင်းပဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ အသင်းဝင်စက်ရုံများ၏ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လုပ်ငန်းအကောင်အထည်ဖော်မှုအစီရင်ခံစာကို အသင်း၏ဘဏ္ဍာရေးမှူးက ဖတ်ကြားခြင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား တက်ရောက်လာသူများက အသေးစိတ်ဆွေးနွေး၍ ဆုံးဖြတ်ချက်ချမှတ်ခြင်းများဆောင်ရွက်ပြီး အခမ်းအနားကိုရပ်သိမ်းလိုက်သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဝင်းအတွင်း တည်ဆောက်ထားရှိသည့် မူလဓာတ်ခွဲခန်းသို့ရောက်ရှိပြီး မူလဓာတ်ခွဲခန်းတွင် စက်များတပ်ဆင်ပြီး စီးမှုနှင့် တပ်ဆင်ရန်ကျန်ရှိနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနသို့ရောက်ရှိပြီး သုတေသန

စာမျက်နှာ ၁၄ မှ -

သနလုပ်ငန်းများကို အစီအမံများချမှတ် ဆောင်ရွက်ရန် MSME ထုတ်ကုန်များနှင့် ပတ်သက်၍ လိုအပ်ချက်များနှင့်အကြံဉာဏ်

များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဆေးဝါးစက်ရုံများ အနေဖြင့် အစွမ်းထက်ဆေးဝါးများထုတ်လုပ် နိုင်ရေးအတွက် ဆေးဝါးသုတေသနလုပ်ငန်း

များကို တိုးမြှင့်ဆောင်ရွက်ရန်လမ်းညွှန်မှု ပြုထားသဖြင့် အလေးထားလိုက်နာဆောင် ရွက်သွားရန် မှာကြားသည်။ ■

ကျောစုံမှ -

လုပ်ငန်းတစ်ခုလုံးအနေဖြင့် ဆေးအမျိုးအစားပေါင်း (၁၉၃) မျိုး ထုတ်လုပ်ပေးနိုင်တာဖြစ်ပါတယ်။ လက်ရှိ တွင် အဓိကအားဖြင့်ထုတ်လုပ်ပေးနေမှုမှာ ပြည်သူ လူထုအတွက် အခြေခံလိုအပ်သည့်ဆေးဝါးများအား ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဥပမာအားဖြင့် ဆေးပြား/ ဆေးတောင့်အုပ်စုတွင် လူသိများသည့် သွေးကျဆေး တစ်မျိုးဖြစ်သော Amlodipine၊ ဆီးချိုရောဂါအတွက် ကုသဆေးဖြစ်သည့် Metformin၊ အကိုက်အခဲပျောက် ဆေးအတွက် Paracetamol, Cevit, Furamin BC ဒီလိုအုပ်စုတွေကို အခြေခံပြီးထုတ်လုပ်ပေးနေတာဖြစ် ပါတယ်။ သွေးကြောသွင်းဆေးရည်အုပ်စုတွင် Sodium Chloride, Dextrose ဆေးတွေကိုလည်း အများဆုံး ထုတ်လုပ်ရောင်းချပေးလျက်ရှိပါတယ်။ ပြည်သူလူထု အတွက်လိုအပ်သော ဓာတ်ဆားမှုန့်ထုပ်များ၊ နာကျင် အကိုက်အခဲပျောက်စေသည့် ထိန်းချုပ်ဆေးဝါးများနှင့် မြွေဆိပ်ဖြေဆေးများကိုလည်း ထုတ်လုပ်ရောင်းချပေး လျက်ရှိပါတယ်ခင်ဗျား။

(ခ) မေး - ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်နေသည့်အခြေအနေကို သိရှိလိုပါတယ်ရှင်။

ဖြေ - မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုဆိုလျှင် မိမိတို့လက်ရှိအသုံး ပြုနေသည့် မြွေဆိပ်ဖြေဆေးအေးခဲခြောက်စက်သည် တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေးအလုံးရေ (၁၀၀,၀၀၀) မှ (၁၂၀,၀၀၀) ထိသာ ထုတ်လုပ်နိုင်ပါတယ်။ မိမိ တို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ကျေး လက်နေပြည်သူများပြားပြီး မြွေဆိပ်ဖြေဆေးလိုအပ် ချက်ကလည်း များပြားပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း မြွေဆိပ်ဖြေဆေးအေးခဲခြောက်ထုတ်လုပ်သည့် စက် အသစ်ကိုလည်း တပ်ဆင်ပြီးဖြစ်၍ (၁၄. ၈. ၂၀၂၃) ရက် နေ့တွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကြွရောက်၍ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ထို့ကြောင့် မိမိတို့အနေ ဖြင့် ယခုနှစ်မှစတင်၍ မြွေဆိပ်ဖြေဆေးကို နှစ်ဆတိုး၍ အလုံးရေ (၂၀၀,၀၀၀) မှ (၂၄၀,၀၀၀) ထိ ထုတ်လုပ် ပေးသွားမည်ဖြစ်ပါတယ်။ ဌာနကြီးများမှ လိုအပ်သည့် အမှာစာကိုလည်း အပြည့်အဝရရှိပြီးဖြစ်ပါတယ်။ ရရှိ လာသည့်အမှာစာများကိုလည်း ဆက်လက်ထုတ်လုပ် ပေးသွားမှာဖြစ်ပါတယ်ခင်ဗျား။

(ဂ) မေး - မြွေဆိပ်ဖြေဆေးနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားလို သည်များရှိလျှင် မျှဝေပေးစေလိုပါတယ်ရှင်။

ဖြေ - မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် အဓိကအားဖြင့် မြင်းသွေး ရည်ကြည်လိုအပ်ပါတယ်။ ဆေးဝါးသုံးအဆိပ်ဖြေဆေး ချက်လုပ်ရန် မြွေဆိပ်များလိုအပ်သည့်အတွက် တစ် နိုင်ငံလုံးအနှံ့မှမြွေများကို ဝယ်ယူစုဆောင်းရပါတယ်။ မြင်းမွေးမြူရေးဌာန (မှော်ဘီ) တွင်မြင်းကောင်ရေ (၅၀၀) ခန့်ကိုလည်း မွေးမြူထားရပါတယ်။ ထုတ်ယူ ရရှိသည့်အဆိပ်နှင့် မြင်းများကိုထိုးနှံပြီးသည့်နောက် တွင် မြင်းများ၏သွေးရည်ကြည်မှတစ်ဆင့် မြွေဆိပ်ဖြေ ဆေးထုတ်လုပ်တာဖြစ်ပါတယ်။ မိမိတို့အနေဖြင့် မြွေ ဆိပ်ဖြေဆေးရရှိရန် အစွမ်းကုန်ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ စက်အသစ်လည်းရောက်ရှိပြီဖြစ်သည့် အတွက် နောင်နှစ်များတွင် နိုင်ငံတော်၏လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျား။

(ဃ) မေး - မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) အနေဖြင့် ဆေးဝါးများထုတ်လုပ်နေမှု၊ အမှာစာရရှိမှုများကို မျှဝေပေးစေလိုပါတယ်ရှင်။

ဖြေ - ဆေးဝါးစက်ရုံ (အင်ရောင်း) အနေဖြင့် လက်ရှိတွင် ထိုး ဆေး (၂၀) မျိုး၊ သွေးကြောသွင်းဆေးရည် (၈) မျိုး၊ ဆေးမှုန့် (၂) မျိုး၊ လိမ်းဆေး (၁) မျိုး၊ ဆေးရည် (၂) မျိုး၊ စုစုပေါင်း (၃၃) မျိုးထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ အဓိကထုတ်လုပ်ပေးနေသည့်ဆေးဝါးမှာ သွေးကြော သွင်းဆေးရည်နှင့်ထိုးဆေးဖြစ်ပါတယ်။ သွေးကြောသွင်း ဆေးရည်လိုအပ်ချက်မှာ ဌာနကြီးများအနေဖြင့် တစ်နှစ် လျှင် (၁၀) သန်းခန့်ဖြစ်ပြီး အဆိုပါလိုအပ်ချက်အား ပြည့်မီရန်အတွက် ဆေးဝါးစက်ရုံ (အင်ရောင်း) မှ ကြိုးစား ထုတ်လုပ်ပေးလျက်ရှိပါတယ်ခင်ဗျား။

(င) မေး - မြန်မာ့ဆေးဝါးလုပ်ငန်း၏ လုပ်ဆောင်ချက်များနှင့်ပတ် သက်၍ ဖြည့်စွက်ပြောကြားချင်သည်များရှိပါက မျှဝေ ပေးစေလိုပါတယ်ရှင်။

ဖြေ - မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပြည်တွင်းတွင်အဓိက လိုအပ်လျက်ရှိသော ဆေးဝါးများကို ထုတ်လုပ်ပေးလျက် ရှိပါတယ်။ အဆိုပါဆေးဝါးများကို တိုးမြှင့်ထုတ်လုပ် နိုင်ရန်အတွက်လည်း အစဉ်အမြဲကြိုးစားဆောင်ရွက် လျက်ရှိပြီး သုတေသနလုပ်ငန်းများကိုလည်းဆောင် ရွက်လျက်ရှိပါတယ်ခင်ဗျား။ ■

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း လက်ခံတွေ့ဆုံ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. VinayKumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။



ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဝန်ကြီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် အကြီးစားစက်ရုံများဖြစ်သည့် သံမဏိစက်ရုံများ၊ ချည်မျှင်နှင့်အထည်အလိပ်စက်ရုံများနှင့် ဆေးဝါးစက်ရုံများတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်

နည်းပညာနှင့်စီမံခန့်ခွဲမှုသင်တန်းများအား ပံ့ပိုးကူညီပေးနိုင်ရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန္ဒိယနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများနှင့်သင်တန်းကျောင်းများသို့ ပညာတော်သင်များစေလွှတ်ပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံအစိုးရ၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့်စက်မှုသင်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများအတွက်

နည်းပညာဆိုင်ရာ နည်းပြသင်တန်းများပံ့ပိုးပေးနိုင်ရေးနှင့် အမျိုးသားသံမဏိမူဝါဒရေးဆွဲနိုင်ရေးအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲသို့ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

‘မေးမြန်းဖြေကြား ပြည်သူ့အတွက်သတင်းစကား’

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းမှ လက်ရှိအမှာစာရရှိမှု၊ ဆေးဝါးထုတ်လုပ်မှုအခြေအနေနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုအပေါ် မြန်မာ့ဆေးဝါးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးမှ ပြန်လည်ဖြေကြားခြင်း-

(က) မေး - ဆရာရဲ့အမည်နှင့်တာဝန်ယူထားသည့်အပိုင်းကို သိရှိလိုပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် မည်သည့်ဌာနများ၏ ဆေးအမှာစာများ လက်ခံဆောင်ရွက်ပေးမည်အခြေအနေ၊ လက်ရှိတွင်ဆေးဝါးများ ထုတ်လုပ်ပေးနေမှုအခြေအနေကိုသိရှိလိုပါတယ်ရှင်။

ဖြေ - ကျွန်တော့်အမည်ကတော့ ဒေါက်တာအောင်ခိုင်ဖြစ်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း၏ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်ရှိ ဆေးဝါးစက်ရုံများမှ နှစ်စဉ်အစိုးရဌာနကြီးများ၏ဆေးဝါးအမှာစာများကို အဓိကထားထုတ်လုပ်ပေးလျက်ရှိပါတယ်။ လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှအမှာစာ

များကို ဦးစားပေးပြီးတော့ ထုတ်လုပ်ပေးလျက်ရှိပါတယ်။ အဆိုပါဌာနကြီးများမှတစ်ဆင့် သက်ဆိုင်ရာဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာန၊ လူမှုဖူလုံရေးဆေးခန်းများမှနေ၍ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးလျက်ရှိပါတယ်။ မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် လက်ရှိတွင်ဆေးပြား/ ဆေးတောင့် (၅၇) မျိုး၊ ဆေးရည် (၁၅) မျိုး၊ လိမ်းဆေး (၁၀) မျိုး၊ ဆေးမှုန့် (၂) မျိုး၊ ထိုးဆေး (၄၇) မျိုး၊ သွေးကြောသွင်းဆေးရည် (၁၀) မျိုး၊ ကာကွယ်ကုသဆေးနှင့်အဆိပ်ဖြေဆေး (၆) မျိုး၊ စုစုပေါင်း (၁၄၇) မျိုး ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ အဆိုပါထုတ်လုပ်မှုမှာ လက်ရှိအမှာစာပေါ်မူတည်၍ ထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်။ ဆေးဝါး

စာမျက်နှာ ၁၅ သို့-